



သဘာဝ
A sustainable future for industry

Green Finance (အစိမ်းရောင် ဘဏ္ဍာရေး)

ဖြစ်ရပ်လေ့လာမှု - ဘဏ်များ ၊ ဖောက်သည်များနှင့် ပစ္စည်းပေးသွင်းသူများကို ချိတ်ဆက်ခြင်း

switchasia
GRANTS PROGRAMME



Funded by
the European Union

Implemented By



S Finanzgruppe
Sparkassenstiftung für
internationale Kooperation



MFPEA
Myanmar Food Processors &
Exporters Association



သဘောတရား - ဘဏ်များ၊ ဖောက်သည်များနှင့် ပစ္စည်းပေးသွင်းသူများကို ချိတ်ဆက်ခြင်း

ဖောက်သည်များ၏ ညွှန်းဆိုချက်များရယူခြင်းနှင့် (အစိမ်းရောင်) နည်းပညာအပေါ် အကြံဉာဏ် လက်ခံရယူခြင်း

=>

ဘဏ်များ - ငွေကြေးထောက်ပံ့ခြင်း



အစိမ်းရောင်နည်းပညာ နှင့် ပံ့ပိုးပေးအပ်သူများ ကိုအကြံဉာဏ်ပေးခြင်း

=>

ဖောက်သည်များမှ ငွေကြေးနှင့် ပစ္စည်းကိရိယာများရရှိခြင်း




ပစ္စည်းပေးသွင်းသူများမှ ပစ္စည်းကိရိယာများပေးအပ်ခြင်း

<=>

ငှင်းတို၏ ထုတ်ကုန် များကို မြှင့်တင်ရန် အခွင့်အလမ်း ရယူနိုင်ခြင်း




ဂေဟစနစ်တိုးတက်မှုအတွက် အားလုံးအကျိုးအမြတ်များစွာရရှိစေရန် ဖန်တီးခြင်း





အကျိုးစီးပွားများကို ချိန်ဆကြည့်ခြင်း

စီးပွားဖြစ်ဘဏ်များသည် အမြတ်အစွန်းများများရရှိရန်အတွက်သာ ကြိုးပမ်းပြီး “ဂေဟစနစ်” အပေါ်မည်သည့် စစ်မှန်သော စိတ်ဝင်စားမှုမရှိပါ။



အစီအစဉ်၏ အကျိုးကျေးဇူး


- ဤအစီအစဉ်သည် နည်းပညာအကူအညီများပေးသည် - အစိမ်းရောင် ချေးငွေသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေအမျိုးအစားတစ်ခုဖြစ်သည် - ပူးပေါင်းပါဝင်သူများအတွက် ကြီးမားသည့် အလားအလာတစ်ခုဖြစ်သည် (မြန်မာနိုင်ငံရှိ လုပ်ငန်းများ၏ ၈၀% ကျော်သည် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖြစ်သည်။) => အကျိုးအမြတ် တိုးမြှင့်နိုင်မည်။
- ဘဏ်များသည် အလားအလာရှိသော ဖောက်သည်များကို ပို၍ သိကျွမ်းလာမည် (ပစ္စည်းပေးသွင်းသူများနှင့် ချိတ်ဆက်ပေးခြင်းဖြင့်) ထို့ကြောင့် စွန့်စားမှုများကို လျော့ချနိုင်မည်။ => အကျိုးအမြတ် တိုးမြှင့်နိုင်မည်။
- ဘဏ်များမှ ၎င်းတို့သည် စိမ်းလန်းသော အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံကြကြောင်းကို ပြသနိုင်မည် - ၎င်းတို့ကို သက်သာသည့် ပြန်လည်ငွေကြေးထောက်ပံ့မှုပေးအပ်နေသော အလှူရှင်များမှ ပို၍စိတ်ဝင်စားမှုရှိလာမည် => အကျိုးအမြတ် တိုးမြှင့်နိုင်မည်။

ဘဏ်များသည် အစိမ်းရောင်ဘဏ္ဍာရေးကို ရွေးချယ်သည်။



အကျိုးစီးပွားများကို ချိန်ဆကြည့်ခြင်း

- ဖောက်သည်များသည် အစိမ်းရောင်နည်းပညာကို ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်။
(ဥပဒေစည်းမျဉ်း အရ)
- ဖောက်သည်များသည် အစိမ်းရောင်နည်းပညာကို ရင်းနှီးမြှုပ်နှံလိုသည်။
(အကျိုးအမြတ်ကြောင့်)
- သို့သော် ဖောက်သည်များသည် မည်သို့လုပ်ဆောင်ရမည်ကို အမြဲမသိကြပါ။



အစီအစဉ်၏ အကျိုးကျေးဇူး

- ဖောက်သည်များသည် ရင်းနှီးမြှုပ်နှံနေစဉ်မှာ အဖိုးတန်သော အကြံဉာဏ်များ ရရှိနိုင်မည်။
- ဖောက်သည်များသည် ရေရှည်ဈေးသက်သော ငွေကြေးအရင်းအမြစ်များကို ရယူနိုင်မည်။


ဖောက်သည်များသည် အစိမ်းရောင်နည်းပညာကို လုံလုံလောက်လောက် ရင်းနှီးမြှုပ်နှံနိုင်မည်။



အကျိုးစီးပွားများကို ချိန်ဆကြည့်ခြင်း

အစီအစဉ်၏ အကျိုးကျေးဇူး

- ဘဏ်များနှင့်လက်တွဲနေစဉ်တွင် ပစ္စည်းပေးသွင်းသူများသည် (အလားအလာရှိသော) ဖောက်သည် အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ပြီး၊ ထို့ကြောင့် အကျိုးအမြတ်များစွာရရှိခြင်းဖြင့် ၎င်းတို့၏ စီးပွားရေးကို ရေရှည်လုပ်ဆောင်နိုင်မည် (ထို့ကြောင့် အစိမ်းရောင်နည်းပညာများကို ရယူနိုင်မည်) ။
- ပစ္စည်းပေးသွင်းသူများသည် ၎င်းတို့၏ ထုတ်ကုန်များကို ပြသရန်အခွင့်အရေးတစ်ခုရရှိနိုင်ပြီး၊ အလားအလာရှိသော ဖောက်သည်များကို စည်းရုံးနိုင်မည်။
- ပစ္စည်းပေးသွင်းသူများသည် ဈေးနှုန်းအပေါ်အလျှော့ပေးလိုက်လျှော့ရနိုင်မည်၊ သို့သော် ဖောက်သည်များ ပို၍ရရှိနိုင်ခြင်းကြောင့် ၎င်းကုန်ကျစရိတ်များကို ထိန်းညှိနိုင်မည်။



အစိမ်းရောင်နည်းပညာများကို ရေရှည် ထောက်ပံ့ပေးအပ်နိုင်မည်။



အကျိုးစီးပွားများကို ချိန်ဆကြည့်ခြင်း


ဘဏ်များနှင့်ပစ္စည်းပေးသွင်းသူများ
ကြားတွင် နားလည်မှုစာချုပ်လွှာသည်
ပူးပေါင်းဆောင်ရွက်မှု အတွက်
အစဖြစ်သည်။





ကဏ္ဍခွဲများ လုံ့ဆော်ခြင်း

- ကဏ္ဍခွဲများ လုံ့ဆော်မှုများသည် ပစ္စည်းပေးသွင်းသူများနှင့် ဘဏ်များကြားတွင် နားလည်မှုစာချွန်လွှာ ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ၊ အလားအလာရှိသော ဖောက်သည်များနှင့် ရန်ပုံငွေ ရှာဖွေခြင်း လုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့မှုရှိစေမည်။






အကျိုးစီးပွားများကို ချိန်ဆကြည့်ခြင်း

မြန်မာ့စီးပွားရေးသည် လျင်မြန်စွာ ကြီးထွားလာပြီး စွမ်းအင် (ပိုပြီး) ပို၍လိုအပ်သည်။

လက်ရှိ အားကောင်းလာသည့် စီးပွားရေး တိုးတက်မှုသည် ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသည် (အထူးသဖြင့် ရေ)။

အစီအစဉ်၏ အကျိုးကျေးဇူး

- အဆိုပါအစီအစဉ်သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အစိမ်းရောင် ချေးငွေထောက်ပံ့ပေးသည်- အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် မည်သည့်စီးပွားရေးမဆိုတွင် ကျောရိုးနောက်ခံဖြစ်သည်။
- အစီအစဉ်သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အစိမ်းရောင်စွမ်းအင်ရရှိရန် ဖြည့်တင်း ကူညီပံ့ပိုးပေးသည်- ထိုကြောင့် စွမ်းအင်ရောနှောမှုကို စိမ်းလန်းစိုပြေစေပြီး ၊ စွမ်းအင်ဖြည့်စီးပေးမှုကို တိုးမြှင့်ပေးသည်။
- အစီအစဉ်သည် စွန့်ပစ်ရေဆိုး စီမံခန့်ခွဲမှု တပ်ဆင်အသုံးပြုမှုများကို မြှင့်တင်ပေးပြီး ၊ ထုတ်လွှတ်မှုကို လျော့နည်းစေသည်။
- ဤအစီအစဉ်သည် အစိမ်းရောင်နည်းပညာ ပစ္စည်းပေးသွင်းသူများနှင့် ၎င်းတို့၏ ဖောက်သည်များကိုပါ ကြီးထွားစေရန် အကူအညီပေးခြင်းဖြင့် စီးပွားရေးကိုပါ မြှင့်တင်ပေးသည်။





ရလဒ်များ - အားလုံးသည် ဂေဟစနစ် တိုးတက်မှုများအတွက်ဖြစ်သည်။

ဘဏ်များအတွက် အကျိုးအမြတ်ရရှိစေခြင်း

မိတ်ဖက်ဘဏ်များမှ ဝန်ထမ်း ၁၀၀ ကျော်ကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား ချေးငွေပေးအပ်ခြင်း/
အစိမ်းရောင်ချေးငွေပေးအပ်ခြင်းနှင့် ငွေသားစီးဆင်းမှုအပေါ်အခြေခံသည့် ချေးငွေပေးအပ်ခြင်း များ လေ့ကျင့်သင်ကြားပို့ချထားသည်။ ချေးငွေများမှ ဝင်ငွေများကို အတည်ပြုသည်။ နိုင်ငံတကာ ရန်ပုံငွေအရင်းအမြစ်များကို သုံးစွဲခြင်း (JICA ၊ KfW နှင့်အခြား)

ဖောက်သည်များအတွက် အကျိုးအမြတ်ရရှိစေခြင်း

ဘဏ်နှစ်ခု (CB နှင့် A Bank) မှ မြန်မာကျပ်ငွေ သန်း ၄၀၀ ကို အစိမ်းရောင် အထောက်အပံ့များအတွက် ချေးငွေများ ပေးအပ်ရန် အတည်ပြုခဲ့သည်။
အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် ဈေးကွက်တွင် ဆိုလာဌားရမ်းခြင်း (ဌားရမ်းခြင်းနှင့် ဝယ်ယူခြင်း) အစိမ်းရောင်ထုတ်ကုန်အမျိုးအစားကို ရရှိနိုင်ပြီဖြစ်သည်။ ယုံကြည်စိတ်ချရသော အစိမ်းရောင် ပစ္စည်းများပံ့ပိုးပေးနိုင်မည့် ပစ္စည်းပေးသွင်းသူ ၇ ဦးကို ဖော်ထုတ်ရွေးချယ်ထားသည်။



ပစ္စည်းပေးသွင်းသူများအတွက် အကျိုးအမြတ်ရရှိစေခြင်း

ဝယ်လိုအားနှင့် ရောင်းလိုအားကြားတွင် စဉ်ဆက်မပြတ် မိတ်ဆက်ချိတ်ဆက်နိုင်မည် -
အသေးစားနှင့်အလတ်စားလုပ်ငန်း ၂၀၀ ကျော်သည် ပွဲပေါင်း အမျိုးမျိုးတွင် ပါဝင်တက်ရောက်ခဲ့သည်။
အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ဈေးကွက်တွင် ဆိုလာဌားရမ်းခြင်း (ဌားရမ်းခြင်းနှင့် ဝယ်ယူခြင်း) အစိမ်းရောင်ထုတ်ကုန်အမျိုးအစားကို ရရှိနိုင်ပြီဖြစ်သည်။

စီးပွားရေးအတွက် အကျိုးအမြတ်ရရှိစေခြင်း

မိတ်ဖက်ဘဏ် လေးခု စလုံးသည် အစိမ်းရောင်ချေးငွေအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ သန်း ကတိကဝတ်ပြုခဲ့သည်။
ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၄၆၇ သန်း တန်းဖိုးရှိသော အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု ၄၁ ခုအား ဖော်ထုတ်ထားပြီးဖြစ်သည် (ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၃၁၅,၀၀၀)။
ငွေကြေးထောက်ပံ့မှုပေးအပ်သော အရင်းအမြစ်များ၏ ချိတ်ဆက်မှုဖြင့် စွန့်ပစ်ရေဆိုး သန့်စင်မှု အဆောက်အဦး သုံးခုအတွက် ငွေကြေးထောက်ပံ့ခဲ့ပြီးဖြစ်သည်။



ကျေးဇူးတင်ပါသည်။

“သဘာဝ” စီမံကိန်းမှ အစိမ်းရောင်ငွေကြေးအဖွဲ့မှ
ဖြစ်ရပ်လေ့လာမှုများကို စုဆည်းတင်ဆက်သည်။

 **Finanzgruppe**
Sparkassenstiftung für
internationale Kooperation